

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
 မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
 အမိန့်ကြော်ငြာစာအမှတ် ၁၅ / ၂၀၁၇

၁၃၇၈ ခုနှစ်၊ တန်ခူးလဆန်း (၁၄) ရက်
 (၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၀ ရက်)

ကန့်သတ်သည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသတ်မှတ်ခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၄၂ နှင့် ပုဒ်မ ၁၀၀(ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ကန့်သတ်သည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများ စာရင်းအား ပြည်ထောင်စုအစိုးရအဖွဲ့၏အတည်ပြုချက်ဖြင့်အောက်ပါအတိုင်း ထုတ်ပြန်လိုက်သည် -

(က) နိုင်ငံတော်ကသာဆောင်ရွက်ခွင့်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ

အမှတ်စဉ်	ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစား	Industrial Code
၁	J	၃
၁	အစိုးရက အခါအားလျော်စွာ အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်း	ISIC 2520
၂	ကာကွယ်ရေးဆိုင်ရာ လက်နက်ခဲယမ်းမီးကျောက်များ၊ ပစ္စည်းများထုတ်လုပ်ခြင်းနှင့် ယင်းနှင့်ပတ်သက်သည့် ဝန်ဆောင်မှုလုပ်ငန်းများ	ISIC 2520, CPC 447

၃	နိုင်ငံတော်စာပို့တံဆိပ်ခေါင်းထုတ်ဝေခြင်းလုပ်ငန်းနှင့် နိုင်ငံတော်ကိုယ်စားပြု စာတိုက်အော်ပရေတာကသာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည့် စာတိုက်ပုံးများတည်ထောင်ထားရှိခြင်းနှင့် စာတိုက်သေတ္တာတည်ထောင်ငှားရမ်းခြင်းလုပ်ငန်း	ISIC 1811, 1812 CPC 326
၄	လေကြောင်းထိန်းသိမ်းကွပ်ကဲလမ်းညွှန်လုပ်ငန်း	နောက်ဆက်တွဲ (က) တွင်ကြည့်ရန်
၅	ရေကြောင်းပြလုပ်ငန်း	CPC 6752
၆	ကာဗွန်ထုတ်လုပ်မှုလျှော့ချခြင်းနှင့်ဆက်စပ်နေသည့်စီးပွားရေးလုပ်ငန်းများမှအပသဘာဝသစ်တောနှင့် သစ်တောနယ်မြေများကို စီမံခန့်ခွဲထိန်းသိမ်းမှုလုပ်ငန်း	CPC 7221/72212
၇	ယူရေနီယမ်၊ သိုရီယမ် စသည့်ရေဒီယိုသတ္တိကြွသတ္တုများအား ရှာဖွေစမ်းသပ်ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်းနှင့် ထုတ်လုပ်မှုလုပ်ငန်း	ISIC 0721/07210
၈	လျှပ်စစ်ဓါတ်အားစနစ် ကွပ်ကဲခြင်း	CPC 8631
၉	လျှပ်စစ်ဆိုင်ရာ လုပ်ငန်းစစ်ဆေးခြင်း	CPC 8631

(ခ) နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူက ဆောင်ရွက်ခွင့်မရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ

အမှတ်စဉ်	ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစား	Industrial Code
၁	၂	၃
၁	မြန်မာအပါအဝင် တိုင်းရင်းသားဘာသာဖြင့်ထုတ်ဝေသော အချိန်မှတ်ထုတ် စာနယ်ဇင်းပုံနှိပ်ဖြန့်ချိခြင်းဆိုင်ရာ လုပ်ငန်း	ISIC 5813, CPC 3241, 8911, 8912
၂	ရေချိုငါးဖမ်းလုပ်ငန်း၊ ၎င်းလုပ်ငန်းနှင့်ဆက်နွှယ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ	ISIC 0312, CPC 0421, 8615
၃	ပြည်ပသို့တင်ပို့ခြင်းနှင့် ပြည်တွင်းသို့တင်သွင်းရန်အလို့ငှာ တိရိစ္ဆာန်ထိမ်းသိမ်းစစ်ဆေးရေးစခန်း တည်ထောင်ခြင်းလုပ်ငန်း (တိရိစ္ဆာန်စစ်ဆေးခြင်းနှင့် ခွင့်ပြုချက်လက်မှတ်ထုတ်ပေးခြင်းကိုမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဆောင်ရွက်ရမည်)	CPC 8352, 8359, 8612,
၄	အိမ်မွေးတိရိစ္ဆာန် ထိန်းသိမ်းရေးဝန်ဆောင်မှုလုပ်ငန်း	CPC 8351, 86129
၅	သစ်တောနယ်မြေနှင့် သစ်တောဖုံးလွှမ်းလျှက်ရှိသည့်အစိုးရက စီမံခန့်ခွဲခွင့်ရှိသောမြေအတွင်းရှိ သဘာဝသစ်တောများမှ သစ်တောထွက်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်း	ISIC 0220, 0230
၆	သတ္တုတွင်းဥပဒေနှင့်အညီ ဓါတ်သတ္တုအလတ်စားနှင့် အသေးစားထုတ်လုပ်ရန်အတွက်ရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်း၊ ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်း နှင့် ထုတ်လုပ်ခြင်းလုပ်ငန်းများ	ISIC 0510, 0520, 0710, 0721, 0729, 0990
၇	ဓါတ်သတ္တုအလတ်စားနှင့် အသေးစား ကျိုချက်ခြင်း၊ သန့်စင်ခြင်းလုပ်ငန်း	ISIC 2410
၈	ရေနံတွင်းတိမ် တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း	ISIC 0610
၉	ဗီဇာစတစ်ကာများ၊ နိုင်ငံခြားသား ပြည်တွင်းနေထိုင်ခွင့် လက်မှတ်များ ပုံနှိပ်ထုတ်ဝေခြင်းဆိုင်ရာ လုပ်ငန်း	ISIC 5819, CPC 89122,91210

၁၀	ကျောက်စိမ်း/ကျောက်မျက်ရတနာ ရှာဖွေခြင်း၊ စမ်းသပ်တိုင်း တာခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်း	ISIC 0990, 3211
၁၁	ဧည့်လမ်းညွှန်လုပ်ငန်း	CPC 8555
၁၂	မီနီမာကက်၊ Convenience Store (ကြမ်းခင်းဧရိယာ (၁၀၀x၁၀၀) ၁၀,၀၀၀ စတုရန်းပေ သို့မဟုတ် ၉၂၉ စတုရန်း မီတာအောက်ရှိရမည်။)	CPC 62

(ဂ) ပြည်တွင်းရှိ နိုင်ငံသားလူပုဂ္ဂိုလ်တစ်ဦးဦး (သို့မဟုတ်) နိုင်ငံသားပိုင် လုပ်ငန်းတစ်ခုခုနှင့် ပူးပေါင်း၍ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့်သာ ဆောင်ရွက်ခွင့်ပြုသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ

အမှတ်စဉ်	ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစား	ကန့်သတ်ချက်	Industrial Code
၁	၂	၃	၄
၁	ငါးချဆိပ်ကမ်း၊ ငါးလေလံဈေးတည်ဆောက်ရေးလုပ်ငန်း	ငါးလုပ်ငန်းဦးစီးဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ရမည်။	ISIC 5210
၂	ရေလုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်း	ငါးလုပ်ငန်းဦးစီးဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ရမည်။	CPC 8114
၃	တိရိစ္ဆာန်ဆေးကုခန်းလုပ်ငန်း	မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။	CPC 8351, 8352, 8559

၄	ကောက်ပဲသီးနှံများအားဖော်ထုတ်ပြီးစိုက်ပျိုးမြေတွင် စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်၌ ဖြန့်ဖြူးခြင်း၊ ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်း	-	ISIC 011/ 0111, 0112, 4631, 46312, 4759, 47593
၅	ပလပ်စတစ်ပစ္စည်းအမျိုးအမျိုးထုတ်လုပ်ခြင်းနှင့် ပြည်တွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း	-	ISIC 1511, 1512, 1520, 46312, 4759, 47593
၆	ပြည်တွင်းသဘာဝသယံဇာတများအပေါ်မူတည်၍ထုတ်လုပ်သော ဓါတုပစ္စည်းများထုတ်လုပ်ခြင်းနှင့် ပြည်တွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း	-	ISIC 2011, 202, 46312, 4759, 47593
၇	မီးလောင်လွယ်သော အခဲ၊ အရည်၊ အငွေ့။ အေရှီဆော် (Acetylene, Gasoline, Propane, Hair Sprays, Perfume, Deodorant, Insect Spray)ထုတ်လုပ်ခြင်းနှင့် ပြည်တွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း	-	ISIC 201, 202, 46312, 4759, 47593

၈	<p>ဓါတ်တိုးစေသည့် ဓါတုပစ္စည်းများ (Oxygen, Hydrogen Peroxide), ဖိသိပ်ထားသောဓါတ်ငွေ့ (Acetone, Argon, Hydrogen, Nitrogen, Acetylene) ထုတ်လုပ်ခြင်းနှင့် ပြည်တွင်းဖြန့် ဖြူးရောင်းချခြင်းလုပ်ငန်း</p>	-	<p>ISIC 201, 202, 46312, 4759, 47593</p>
၉	<p>လောင်စားတတ်သည့် ဓါတု ပစ္စည်း(Sulphuric Acid, Nitric Acid) ထုတ်လုပ်ခြင်းနှင့် ပြည်တွင်း ဖြန့် ဖြူးရောင်းချခြင်းလုပ်ငန်း</p>	-	<p>ISIC 201, 2012, 46312, 4759, 47593</p>
၁၀	<p>စက်မှုသုံးဓါတုဓါတ်ငွေ့အမျိုးမျိုး (အငွေ့၊ အရည်၊ အခဲ) ထုတ်လုပ် ခြင်းနှင့် ပြည်တွင်းဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း</p>	-	<p>ISIC 201, 202, 46312, 4759, 47593</p>
၁၁	<p>ဘီစကစ်၊ ဝေဖာ၊ ခေါက်ဆွဲအမျိုး မျိုး၊ ကြာဇံ၊ မြူစွမ် စသည့်သီးနှံ ထွက်ပစ္စည်းများအား တန်ဖိုးဖြင့် ထုတ်လုပ်ခြင်းနှင့် ပြည်တွင်းဖြန့် ဖြူးရောင်းချခြင်းလုပ်ငန်း</p>	-	<p>ISIC 1074m 46312, 4759, 47593</p>
၁၂	<p>သကြားလုံး၊ ကိုကိုး၊ချောကလက် အပါအဝင်မုန့်အချိုအမျိုးမျိုး ထုတ်လုပ်ခြင်းနှင့် ပြည်တွင်းဖြန့် ဖြူးရောင်းချခြင်းလုပ်ငန်း</p>	-	<p>ISIC 1073, 46312, 4759, 47593</p>

၁၃	နို့နှင့် နို့ထွက်ပစ္စည်းမှအပ အခြား စားသောက်ကုန်ပစ္စည်းများ ပြုပြင် ထုတ်လုပ်ခြင်း၊ စည်သွပ်ခြင်း နှင့် ပြည်တွင်းဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း	-	ISIC 1075, 46312, 4759, 47593
၁၄	မုယောဖောက်လုပ်ခြင်း၊ မုယောဖောက်လုပ်ခြင်းဖြင့် ထုတ်လုပ်မည့် ယမကာပစ္စည်းများ ထုတ်လုပ်ခြင်း နှင့်ပြည်တွင်းဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း	-	ISIC 1103, 46312, 4759, 47593
၁၅	အရက်၊ အရက်ပျံစသည့် ယမကာ နှင့် ယမကာမဟုတ်သောပစ္စည်း ထုတ်လုပ်ခြင်း၊ ရောစပ်ခြင်း၊ သန့်စင်ခြင်း၊ ပုလင်းသွပ်ခြင်းစသည့် လုပ်ငန်းများနှင့် ပြည်တွင်း ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း	-	ISIC 1101, 1102, 46312, 4759, 47593
၁၆	ရေသန့်ရေခဲအမျိုးမျိုး ထုတ်လုပ်ခြင်းနှင့် ပြည်တွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း	-	ISIC 1079, 46312, 4759, 47593
၁၇	သောက်ရေသန့်လုပ်ငန်းများ	-	ISIC 1105
၁၈	ဆပ်ပြာအမျိုးမျိုး ထုတ်လုပ်ခြင်း နှင့် ပြည်တွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း	-	ISIC 2023/ 20231, 46312, 4759, 47593

၁၉	အလှကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ခြင်းနှင့် ပြည်တွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း	-	ISIC 2023/ 20232, 46312, 4759, 47593
၂၀	လူနေအိမ်ခန်းအဆောက်အအုံ၊ စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်ရောင်းချခြင်း၊ ငှားရမ်းခြင်းလုပ်ငန်း	-	ISIC 4100/ 41001, 6810, CPC 5411, 7211
၂၁	ပြည်တွင်းခရီးစဉ်ဆောင်ရွက်မှု လုပ်ငန်း	-	CPC 8554
၂၂	ပြည်ပနိုင်ငံများရှိဆေးရုံများသို့ လူနာများပို့ဆောင်ခြင်းလုပ်ငန်း	-	CPC 93121

(ဃ) သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အတည်ပြုချက်ဖြင့်ဆောင်ရွက်နိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ

အမှတ်စဉ်	ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစား	ကန့်သတ်ချက်	Industrial Code
၁	၂	၃	၄
၁	ပြည်ထဲရေးဝန်ကြီးဌာန၏ အတည်ပြုချက်ရယူဆောင်ရွက်ရမည့် လုပ်ငန်းများ		
၁	မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဝါးတုဗေဒ ပစ္စည်းများ အသုံးပြုထုတ်လုပ်သောဆေးဝါးများ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း		ISIC 2100
၂	ပြန်ကြားရေးဝန်ကြီးဌာန၏ အတည်ပြုချက်ရယူဆောင်ရွက်ရမည့် လုပ်ငန်းများ		
၁	ပုံနှိပ်မီဒီယာလုပ်ငန်း (Print Media) နှင့် ရေဒီယိုရုပ်သံလွှင့် မီဒီယာလုပ်ငန်း (Broadcasting Media) နှစ်ခုကို ပူးတွဲလုပ်ကိုင်ခြင်း	-	ISIC 6010, 6020, CPC 8912, 846, 9616
၂	နိုင်ငံခြားဘာသာဖြင့်ထုတ်ဝေသောအချိန်မှန်ထုတ် သတင်းစာများ	-	ISIC 1811, 5813, CPC 3241, 8911, 8912
၃	FM ရေဒီယိုအစီအစဉ်များ ထုတ်လွှင့်ခြင်းလုပ်ငန်း	-	ISIC 6010, CPC 8461, 8462
၄	Direct to Home (DTH) ရုပ်သံထုတ်လွှင့်ခြင်းလုပ်ငန်း	-	ISIC6020, CPC 846

	၅	DVB-T2 ရုပ်သံထုတ်လွှင့်ခြင်း လုပ်ငန်း	-	ISIC6020, CPC 846
	၆	Cable TV လုပ်ငန်း	-	ISIC6020, CPC 846
	၇	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အတည်ပြုချက်ရယူ ဆောင်ရွက် ရမည့်လုပ်ငန်းများ		
	၁	ငါးသယ်ဇာတာ၊ ငါးမျိုးစိတ်နှင့် ပတ်သက်သောရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ	-	ISIC 03
	၂	ပင်လယ်ငါးဖမ်းလုပ်ငန်းများ	-	ISIC 0311
	၃	တိရိစ္ဆာန်ရောဂါကာကွယ်ဆေး ထုတ်လုပ်ရောင်းချမှုလုပ်ငန်း	မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှထုတ်ပြန်ထား သည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ကြော်ငြာစာ၊ အမိန့်ညွှန်ကြား ချက်၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ရ မည်။	ISIC 2100
	၄	တိရိစ္ဆာန်သုံးဆေးဝါး ထုတ်လုပ် ရောင်းချမှုလုပ်ငန်း	မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှထုတ်ပြန်ထား သည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ကြော်ငြာစာ၊ အမိန့်ညွှန်ကြား ချက်၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ရ မည်။	ISIC 2100

	၅	တိရိစ္ဆာန်များ စီးပွားဖြစ် မွေးမြူ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း	မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။	ISIC 014/ 0141, 0142, 0143, 0144, 0145, 0146
	၆	မျိုးခြံနှင့် သားပေါက်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း (ကြက်/ဘဲ/ငှက်)	မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။	ISIC 0146
	၇	မျိုးရိုးဗီဇဆိုင်ရာ သုတေသန လုပ်ငန်းများဆောင်ရွက်ခြင်း၊ မျိုးထိန်းသိမ်းခြင်းနှင့် မျိုးထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း	မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။	ISIC 014, 0162 (01620), 7500

	၈	<p>မျိုးတိရိစ္ဆာန်မျိုးများအား ပြည်ပမှတင်သွင်း၍ မွေးမြူထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း (မျိုးတိရိစ္ဆာန်၊ မျိုးရေခဲချောင်းနှင့်သန္ဓေသား)</p>	<p>မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။</p>	<p>ISIC 014, 0162</p>
	၉	<p>တိရိစ္ဆာန်အစာ၊ တိရိစ္ဆာန်ထွက်ပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာဓါတ်ခွဲခန်းဝန်ဆောင်မှုလုပ်ငန်းများ</p>	<p>မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။</p>	<p>CPC 8112 (81121), 8351, 83520</p>
	၁၀	<p>တိရိစ္ဆာန်ရောဂါ ဓါတ်ခွဲရှာဖွေစစ်ဆေးခြင်းဆိုင်ရာ တန်ဆောင်မှုလုပ်ငန်း</p>	<p>မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။</p>	<p>CPC 8351, 83520</p>

	၁၁	တိရိစ္ဆာန်ကျန်းမာရေးဆိုင်ရာ သုတေသနနှင့်ရောဂါစူးစမ်းလေ့လာမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ	မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။	CPC 8351, 8352
	၁၂	မျိုးစေ့များ ပြည်ပမှတင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ပြည်တွင်းဖြန့်ဖြူးရောင်းချခြင်း၊ ပြည်ပသို့ ပြန်လည်တင်ပို့ခြင်း	-	ISIC 0164, 46312, 4759, 47593
	၁၃	အပင်မျိုးသစ်များ တင်သွင်းထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်း	-	ISIC 0130, 46312, 4759, 47593
	၁၄	စိုက်ပျိုးရေးသုံးပိုးသတ်ဆေး၊ မြေဩဇာ၊ ဟော်မုန်း၊ ပေါင်းသတ်ဆေးစသည်များ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ တင်ပို့ခြင်း လုပ်ငန်းများ	-	ISIC 2021, 2012, 46312, 4759, 47593
	၁၅	မျိုးစေ့အဖြစ်ရည်ရွယ်ထုတ်လုပ်သည့်စပ်မျိုးစပါးမျိုးစေ့များ ထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်း	-	ISIC 0164
	၁၆	စိုက်ပျိုးရေးဆိုင်ရာ ဓါတ်ခွဲခန်းလုပ်ငန်းများ	-	CPC 0161
	၁၇	စိုက်ပျိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများနှင့်စိုက်ပျိုးရေး	-	CPC 8114

		ထွက်ကုန်ပစ္စည်းများဆိုင်ရာ သုတေသနလုပ်ငန်းများ		
	၁၈	ရာသီသီးနှံ စိုက်ပျိုးထုတ်လုပ် ခြင်းလုပ်ငန်း	-	ISIC 01/ 011
၄	ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အတည်ပြုချက်ရယူ ဆောင်ရွက်ရမည့် လုပ်ငန်းများ			
	၁	မော်တော်ယာဉ်မှတ်ပုံတင်ရန် စစ်ဆေးခြင်းလုပ်ငန်း	-	CPC 6799
	၂	မော်တော်ယာဉ်မောင်းနှင်ခြင်း သင်တန်းကျောင်းလုပ်ငန်း	-	CPC 6799
	၃	ရထားလမ်း/ဘူတာ နှင့် ရထား လုပ်ငန်းနှင့်ဆက်စပ်သော အဆောက်အဦအသစ် တည်ဆောက်ခြင်းလုပ်ငန်း	-	ISIC 421/ 4210, 410/ 4100
	၄	ရထားပြေးဆွဲခြင်းလုပ်ငန်း	-	CPC 6739
	၅	ရထားစက်ခေါင်း/လူစီးတွဲ၊ ကုန်တွဲနှင့် စက်အရန်ပစ္စည်းများ တည်ဆောက်ထုတ်လုပ်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း၊ ရထားလမ်းပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်း	-	ISIC 3020, 3315
	၆	ရထားလုပ်ငန်းအတွက် အသုံးပြုမည့်လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးလုပ်ငန်း	-	ISIC 3510, 35101
	၇	ရထားလုပ်ငန်းဖြင့် ဆက်စပ် ဆောင်ရွက်မည့် ကုန်းတွင်း ဆိပ်	-	ISIC4220/ 42909, CPC 53112

		(Dry portလုပ်ငန်း		
	၈	စာတိုက်ဝန်ဆောင်မှုလုပ်ငန်း	-	CPC 681
	၉	ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ	-	ISIC612, 613, 619
	၁၀	ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်း	-	ISIC2639,46312, 4759 (47593)
	၁၁	ရေဒါဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ကိရိယာများ ထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်း	-	ISIC2639,46312, 4759 (47593)
	၁၂	ရေဒါဆက်သွယ်ရေးပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်း	-	ISIC 2639, 46312, 4759, 47593
	၁၃	မိုဘိုင်းတယ်လီဖုန်း Handset များနှင့် ကြိုးလိုင်းတယ်လီဖုန်းများထုတ်လုပ်၍ ပြည်တွင်း၌ ဖြန့်ဖြူးသည့်လုပ်ငန်း	-	ISIC 2632, 46312, 4759, 47593
	၁၄	မြို့ပြလေကြောင်းပညာရပ်များ သင်ကြားလေ့ကျင့်ပေးသည့်လုပ်ငန်း	-	See Definition/ Scope
	၁၅	လေယာဉ်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း	-	See Definition/ Scope
	၁၆	လေဆိပ်ဟိုတယ်လုပ်ငန်း	-	See Definition/ Scope
	၁၇	လေယာဉ်မြေပြင်ဝန်ဆောင်မှုလုပ်ငန်း	-	See Definition/ Scope

၁၈	လေကြောင်းပို့ဆောင်မှု ရောင်းချခြင်းနှင့် ဈေးကွက်ရှာ ဖွေခြင်းလုပ်ငန်း	-	See Definition/ Scope
၁၉	ကွန်ပျူတာကွန်ယက်သုံးစနစ် ဖြင့် လေယာဉ်လက်မှတ်ရောင်း ချခြင်းလုပ်ငန်း	-	See Definition/ Scope
၂၀	လေယာဉ်အမှုထမ်းများမပါ လေယာဉ်ငှားရမ်းသည့် လုပ်ငန်း	-	CPC 73116
၂၁	လေယာဉ်အမှုထမ်းများအပါ အဝင် လေယာဉ်ငှားရမ်းသည့် လုပ်ငန်း	-	CPC 66031
၂၂	လေကြောင်းဖြင့် ကုန်စည်တင်ပို့ ပေးခြင်းလုပ်ငန်း	-	See Definition/ Scope
၂၃	လေယာဉ်အားအသေးစား စစ်ဆေး ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း	-	See Definition/ Scope
၂၄	လေယာဉ်ဆိုက်ရောက်/ရပ်နား/ ထွက်ခွါချိန်တွင်လေယာဉ်ရပ် နားရာနေရာ၌ မြေပြင် အထောက်အကူပြုလုပ်ငန်း	-	See Definition/ Scope
၂၅	လေကြောင်းခရီးသည်များ ဆိုက်ရောက်/ထွက်ခွါချိန်တွင် လေဆိပ်၌ဝန်ဆောင်မှုပေးသည့် လုပ်ငန်း	-	See Definition/ Scope
၂၆	ခရီးသည်များ၏ ဝန်စည်စလှယ် များအား မြေပြင်အထောက် အကူပြုလုပ်ငန်း	-	See Definition/ Scope

၂၇	လေကြောင်းကုန်စည်ကိုင်တွယ်ခြင်းလုပ်ငန်း	-	See Definition/ Scope
၂၈	လေယာဉ်ဆီဖြည့်တင်းပေးခြင်းလုပ်ငန်း	-	See Definition/ Scope
၂၉	လေဆိပ်လုံခြုံရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း	-	See Definition/ Scope
၃၀	လေဆိပ်တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်း၊ လုပ်ကိုင်ခြင်း လုပ်ငန်း	-	CPC 53122, 53213, 54122, 54619
၃၁	ပြည်တွင်းလေကြောင်းပို့ဆောင်ရေးလုပ်ငန်း	-	See Definition/ Scope
၃၂	နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးလုပ်ငန်း	-	See Definition/ Scope
၃၃	လေယာဉ်ဩဆက်စပ်ပစ္စည်းများ ငှားရမ်းလုပ်ကိုင်ခြင်းလုပ်ငန်း	-	ISIC 7730, CPC 7312
၃၄	ရေကြောင်းဘက်ဆိုင်ရာ လေ့ကျင့်ရေးသင်တန်းကျောင်းများတည်ထောင်ဖွင့်လှစ်ခြင်းလုပ်ငန်း	-	CPC 92919
၃၅	ရေယာဉ်တည်ဆောက်ခြင်း၊ ပြင်ဆင်ခြင်းဆောင်ရွက်သည့် သင်္ဘောကျင်းလုပ်ငန်း	-	ISIC 3011, CPC 6751

၃၆	ကမ်းရိုးတန်းနှင့် ပြည်တွင်းရေ ကြောင်းခရီးသည် ပို့ဆောင်ခြင်း ဝန်ဆောင်မှုလုပ်ငန်း	-	CPC 6423, 6412
၃၇	ကမ်းရိုးတန်းနှင့် ပြည်တွင်းရေ ကြောင်းကုန်စည် ပို့ဆောင်ခြင်း ဝန်ဆောင်မှုလုပ်ငန်း	-	CPC 6521, 6522
၃၈	ရေကြောင်းသယ်ယူပို့ဆောင် ရေးအထောက်အကူပြု လုပ်ငန်း	-	CPC 652
၃၉	နိုင်ငံတကာခရီးသည်ပို့ဆောင် ခြင်းလုပ်ငန်း (ကမ်းရိုးတန်းမပါ)	-	CPC 6423
၄၀	နိုင်ငံတကာကုန်စည်ပို့ဆောင် ခြင်းလုပ်ငန်း (ကမ်းရိုးတန်းမပါ)	-	CPC 6521
၄၁	ရေယာဉ်အမှုထမ်းမပါ ရေယာဉ် ငှားရမ်းခြင်းဝန်ဆောင်မှု လုပ်ငန်း	-	CPC 73115
၄၂	ရေယာဉ်အမှုထမ်းအပါအဝင် ရေယာဉ် ငှားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်း	-	CPC 6602
၄၃	ရေယာဉ်တွန်းဆွဲ ဝန်ဆောင်မှု လုပ်ငန်း	-	CPC 65219, 65229
၄၄	သင်္ဘောဖျက်ဝန်ဆောင်မှု လုပ်ငန်း	-	CPC 94312
၄၅	သင်္ဘောပွဲစားဝန်ဆောင်မှု လုပ်ငန်း	-	CPC 67910/ ISIC 5229
၄၆	ရေယာဉ်များစံချိန်စံညွှန်း စစ်ဆေးခြင်းဆိုင်ရာ ဝန်ဆောင်	-	CPC 67990

	မူလုပ်ငန်း		
၄၇	မြစ်ချောင်းနယ်၊ ကမ်းပါးနယ်နှင့် ကမ်းနားနယ်တို့တွင်လွန်းလမ်း၊ သဘော်ကျင်း၊ ရေလုံ သဘော် ကျင်းတည်ဆောက်ခြင်း၊ ဆိပ်ခံ တံတားနှင့် ရေဆင်းတံတား ဆောက်လုပ်ခြင်း၊ မြောင်းဖော်၍ သဘော်ကမ်းထိုးခြင်းလုပ်ငန်း	-	ISIC 4290
၄၈	ကမ်းပါးနယ်နှင့် ကမ်းပါးနယ် အတွင်းကုန်သေတ္တာစခန်းများ၊ ကုန်သိုလှောင်ရုံများ၊ဆိပ်ကမ်း နှင့်ဆက်စပ်သော အဆောက် အဦများဆောက်လုပ်ခြင်း	-	ISIC 4100
၄၉	မြစ်အတွင်း ဆိပ်ကမ်းတည် ဆောက်ခြင်းလုပ်ငန်း	-	ISIC 4290
၅၀	ရေကြောင်းလမ်းများပြုပြင် ထိန်းသိမ်းခြင်းနှင့် ရေလမ်း ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင် ရွက်ခြင်း	-	CPC 54232
၅၁	ဆိပ်ကမ်းမြေတိုးချဲ့ခြင်း	-	ISIC 4290
၅၂	ဆိပ်ကမ်းနှင့် ရေလမ်းဝန်ဆောင် မူလုပ်ငန်း	-	CPC 5222
၅၃	နစ်မြုပ်ရေယာဉ်တူးဖော်ခြင်း လုပ်ငန်း	-	CPC 6753

	၅၄	သဘော့ကိုယ်စားလှယ်လုပ်ငန်း	-	CPC 5229
	၅၅	ရေနက်ဆိပ်ကမ်းများနှင့် အပြည်ပြည်ဆိုင်ရာ ဘက်စုံသုံး ဆိပ်ကမ်းများ	-	ISIC 4290
၅	သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အတည်ပြုချက်ရယူ ဆောင်ရွက်ရမည့် လုပ်ငန်းများ			
	၁	သစ်တောနယ်မြေနှင့် သစ်တော ဖုံးလွှမ်းလျှက်ရှိသည့် အစိုးရက စီမံခန့်ခွဲခွင့်ရှိသောမြေတွင် သစ်ခုတ်လှဲထုတ်လုပ်ခြင်းလုပ် ငန်းဆောင်ရွက်ခြင်း	-	ISIC 0220
	၂	သစ်တောစိုက်ခင်း (ကျွန်း၊ သစ်မာ၊ ဝါး၊ ကြိမ်အစရှိသည့် စိုက်ခင်းများ) တည်ထောင်ခြင်း	-	ISIC 02101, 02102
	၃	သစ်တောစိုက်ခင်းထူထောင်၍ သစ်အခြေခံစက်မှုလုပ်ငန်းများ နှင့် ယင်းနှင့်ဆက်စပ်သော လုပ်ငန်းများ	-	ISIC 02101, 02102,
	၄	သစ်တောနယ်မြေနှင့် သဘာဝ နယ်မြေများအတွင်း သဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်း ဆောင်ရွက်ခြင်း	-	ISIC 791, CPC 855

	၅	<p>မျိုးရိုးဗီဇပြုပြင်ပြောင်းလဲသော ပစ္စည်းနှင့် ပြုပြင်ပြောင်းလဲထားသော သက်ရှိပစ္စည်းများကို ပြည်ပမှစီးပွားရေးအလို့ငှာတင်သွင်း၍ ထပ်မံမျိုးပွားခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း</p>	-	ISIC 0164
	၆	<p>အဖိုးတန်ရှားပါးသောသစ်မျိုးများ မျိုးကောင်းမျိုးသန့်ထုတ်လုပ်ခြင်း၊ ထိန်းသိမ်းခြင်း၊ တစ်သျှူးမွေးမြူထုတ်လုပ်ခြင်း၊ အစရှိသည့်သစ်တောကဏ္ဍ အဆင့်မြင့်နည်းပညာ သုတေသနလုပ်ငန်းနှင့် စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်းများ</p>	-	ISIC 7210
	၇	<p>သစ်တောကဏ္ဍအဆင့်မြင့်နည်းပညာ၊ သုတေသနဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ</p>	-	ISIC 024, 7210, CPC 8140
	၈	<p>တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များကိုစီးပွားရေးအလို့ငှာ ပြည်ပမှတင်သွင်း၍ မွေးမြူထုတ်လုပ်ပြီး ပြည်တွင်း/ပြည်ပသို့ တင်ပို့ရောင်းချခြင်း လုပ်ငန်းများ</p>	-	ISIC 01, 01499

	<p>နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဓါတ်သတ္တုအကြီးစားထုတ်လုပ် ရန်အတွက်ရှာဖွေခြင်း၊ စမ်း သပ် တိုင်းတာခြင်း၊ ဖြစ်မြောက်နိုင် စွမ်းလေ့လာခြင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုလုပ်ငန်းများ</p>	-	<p>ISIC 0710, 0729, 0899, 0990</p>
၁၀	<p>နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဓါတ်သတ္တုထုတ်လုပ်ရန်အတွက် ရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာ ခြင်း၊ ဖြစ်မြောက်နိုင်စွမ်းလေ့ လာခြင်းလုပ်ငန်းနှင့် အကြီးစား၊ အလတ်စား၊ အသေးစား ထုတ်လုပ်မှုလုပ်ငန်းများ</p>	-	<p>ISIC 0710, 0729, 0899, 0990</p>
၁၁	<p>နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ကျောက်မျက်ရတနာအချော ထည်ပြုလုပ်ခြင်းနှင့် လက်ဝတ် ရတနာပြုလုပ်ခြင်းလုပ်ငန်း၊ ကျောက်မျက်ရတနာဖြင့်ပြုလုပ် သောပစ္စည်းရောင်းချခြင်း လုပ်ငန်း</p>	-	<p>ISIC 3211</p>
၁၂	<p>နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ကျောက်မျက်ရတနာတူးဖော် ထုတ်လုပ်ခြင်း၊ အချောထည် ပြုလုပ်ခြင်းနှင့် လက်ဝတ် ရတနာပြုလုပ်ခြင်းလုပ်ငန်း၊ ကျောက်မျက်ရတနာအချော ထည်နှင့် လက်ဝတ်ရတနာ၊ ကျောက်မျက်ရတနာဖြင့်ပြုလုပ်</p>	-	<p>ISIC 0899, 3211, 3212</p>

		သောပစ္စည်းရောင်းချခြင်း လုပ်ငန်း		
	၁၃	ပုလဲမွေးမြူထုတ်လုပ်ခြင်း လုပ်ငန်း	-	ISIC 03118, 3211
	၁၄	အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်း	-	ISIC 25
	၁၅	အကြီးစားစက္ကူပျော့ဖတ်ထုတ် လုပ်ခြင်းလုပ်ငန်း		ISIC 1701
၆	လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အတည်ပြုချက်ရယူ ဆောင်ရွက်ရမည့် လုပ်ငန်းများ			
	၁	အကြီးစားလျှပ်စစ်ဆိုင်ရာလုပ် ငန်း (လျှပ်စစ်ဥပဒေအရ ၃၀ မဂ္ဂါဝပ်အထက် ထုတ်လုပ်ပေး နိုင်သော လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများ)	-	ISIC 3510, 35101
	၂	ဓါတ်အားစနစ်နှင့်ချိတ်ဆက်မည့် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများအား လုံး	-	ISIC 35102
	၃	ကမ်းလွန်ပလက်ဖောင်းစင် အမျိုးအစားအမျိုးမျိုး တည်ဆောက်ခြင်း၊ တပ်ဆင် ခြင်းလုပ်ငန်းများဆောင်ရွက်ရန် အတွက် လိုအပ်သည့်စက်များ၊ ပစ္စည်းကိရိယာများ၊ အရန် ပစ္စည်းများတင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ တည်ဆောက် တပ်ဆင်ခြင်းလုပ်ငန်းများ	-	ISIC 2511

	<p>၄</p> <p>ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် ရေနံ ထွက်ပစ္စည်းများတင်သွင်း/တင် ပို့၊ သယ်ယူသို့လှောင်၊ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများနှင့် ယင်းလုပ်ငန်းများဆောင်ရွက်နိုင် ရန်အတွက် လိုအပ်သည့် သို့လှောင်ကန်များ၊ ဆီတင်ဆီချ၊ ဆိပ်ခံတံတားများ၊ ပိုက်လိုင်း များ၊ဆက်စပ်စက်ကိရိယာ ပစ္စည်းများနှင့်အဆောက်အဦး များကို တည်ဆောက်တပ်ဆင်၍ လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်ခြင်း လုပ်ငန်း များ</p>	-	ISIC 2512,
	<p>၅</p> <p>ရေနံဓါတုဗေဒစက်ရုံအမျိုး အစားအမျိုးမျိုး အသစ်တည် ဆောက်တပ်ဆင်ခြင်း၊ စက်ရုံအဟောင်းများကို ရင်းနှီး မြှုပ်နှံမှုဖြင့် မွမ်းမံ ပြုပြင် တည် ဆောက် တပ်ဆင်ခြင်း နှင့် လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်ခြင်းလုပ်ငန်း များ</p>	-	ISIC 41002

	<p>၆</p> <p>ရေနံနှင့် သဘာဝဓါတ်ငွေ့ကို ဘူမိ၊ ဘူမိရူပ၊ ဘူမိဓါတုနည်းပညာတို့ဖြင့်လေ့လာစမ်းသပ် ရှာဖွေခြင်း၊ အဓိပ္ပါယ်ဖော်ဆောင်ခြင်းနှင့်စပ်လျဉ်းသည့်လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သည့် စက်များ၊ ပစ္စည်းကိရိယာများ၊ အရန်ပစ္စည်းများတင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ တည်ဆောက်တပ်ဆင်ခြင်း လုပ်ငန်းများ</p>	-	<p>ISIC 0910, 0991, 7120</p>
	<p>၇</p> <p>ရေနံနှင့်သဘာဝဓါတ်ငွေ့တူးဖော်ခြင်း/ထုတ်လုပ်ခြင်း/ဓါတ်ခွဲစမ်းသပ်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သည့်စက်များ၊ ပစ္စည်းကိရိယာများ၊ အရန်ပစ္စည်းများ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ တည်ဆောက်တပ်ဆင်ခြင်း လုပ်ငန်း</p>	-	<p>ISIC 0910</p>
	<p>၈</p> <p>ရေနံနှင့် သဘာဝဓါတ်ငွေ့ သွယ်ယူပို့ဆောင်ခြင်း၊ ပိုက်လိုင်း ကွန်ယက်စနစ်တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ လိုအပ်သည့် စက်များ၊ ပစ္စည်းကိရိယာများ၊ အရန်ပစ္စည်းများ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ တည်ဆောက်တပ်ဆင်ခြင်း လုပ်ငန်း</p>	-	<p>ISIC 0910</p>
၇	<p>စက်မှုဝန်ကြီးဌာန၏ အတည်ပြုချက်ရယူ ဆောင်ရွက်ရမည့် လုပ်ငန်းများ</p>		

	၁	ကာကွယ်ဆေးများထုတ်လုပ်ခြင်း		ISIC 2100
၈	စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အတည်ပြုချက်ရယူ ဆောင်ရွက်ရမည့် လုပ်ငန်းများ			
	၁	လက်လီရောင်းချခြင်းလုပ်ငန်း		CPC 62 2
	၂	လက်ကားရောင်းချခြင်းလုပ်ငန်း		CPC 61
၉	ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အတည်ပြုချက်ရယူ ဆောင်ရွက်ရမည့် လုပ်ငန်းများ			
	၁	ပုဂ္ဂလိကဆေးရုံလုပ်ငန်း	-	ISIC 8620
	၂	ပုဂ္ဂလိက အထွေထွေကျန်းမာရေးလုပ်ငန်း	-	ISIC 8620, CPC 93121
	၃	ပုဂ္ဂလိကနယ်လှည့်ကျန်းမာရေးလုပ်ငန်း	-	CPC 93121
	၄	ပုဂ္ဂလိကသူနာပြုစုရေးဂေဟာ	-	ISIC 8710 (87102), CPC 93210, 93221
	၅	ပုဂ္ဂလိကတိုင်းရင်းဆေးရုံလုပ်ငန်း	-	ISIC 8620 (86201)
	၆	ပုဂ္ဂလိက တိုင်းရင်းဆေးခန်းလုပ်ငန်း	-	ISIC 8620 (86201)
	၇	ပုဂ္ဂလိက တိုင်းရင်းဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်မှုလုပ်ငန်း	-	ISIC2100(2100 1, 21002)
	၈	တိုင်းရင်းဆေးဝါးထုတ်လုပ်ခြင်းလုပ်ငန်း	-	ISIC 2100 (21001, 21002)

	၉	တိုင်းရင်းဆေးဝါးကုန်ကြမ်း (ပရဆေးပစ္စည်း)ရောင်းဝယ်ရေး လုပ်ငန်း	-	ISIC 4620 (46202) , 4642 (46421), 4772
	၁၀	တိုင်းရင်းဆေးဖက်ဝင်အပင်များ စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်း	-	ISIC 0128
	၁၁	တိုင်းရင်းဆေးသုတေသနနှင့် ခါတ်ခွဲလုပ်ငန်း	တိုင်းရင်းဆေးပညာဦးစီး ဌာန၊သုတေသနနှင့် ဖွံ့ဖြိုး ရေးဌာနခွဲ (သို့မဟုတ်) ဆေးသုတေသနဦးစီးဌာန ရှိပညာရှင်များနှင့် ပူး ပေါင်းဆောင်ရွက်ရမည်။	CPC 81130
	၁၂	ရောဂါကာကွယ်ဆေးနှင့် စမ်းသပ်ပစ္စည်းထုတ်လုပ်မှု သုတေသနလုပ်ငန်း	ဆေးသုတေသနဦးစီးဌာန ကာကွယ်ဆေးသုတေသန ဌာနတို့နှင့်ပူးပေါင်းဆောင် ရွက်ရမည်။	ISIC 2100, CPC 81130
10	ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အတည်ပြုချက်ရယူ ဆောင်ရွက်ရမည့် လုပ်ငန်းများ			

	<p>ဆောက်လုပ်ရေးဝန်ကြီးဌာနက စီမံခန့်ခွဲသောလမ်းများအားလုံးနှင့် အဆိုပါလမ်းနှင့်ယှဉ်၍ အသစ်ဖောက်လုပ်မည့်လမ်းများ၊ အဆိုပါလမ်းများတွင် လိုအပ်ချက်အရ အသစ်ထပ်မံဖောက်လုပ်မည့်ရှောင်လမ်းများ၊ အဆိုပါလမ်းများကို လာရောက် ချိတ်ဆက်လိုသည့် လမ်းများ တည်ဆောက်ခြင်း</p>	<p>လမ်းနယ်နိမိတ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှသာ စီမံခန့်ခွဲရမည်။ လမ်းနယ်နိမိတ်အတွင်း ဆောင်ရွက်လိုသည့် ကိစ္စများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏အတည်ပြုချက်ရယူပြီးမှသာ ဆောင်ရွက်ရမည်။</p>	<p>ISIC 4210</p>
<p>၂</p>	<p>မိုးပျံအမြန်လမ်းမကြီး၊ ဥပမင်လှိုင်ခေါင်း၊ မြို့ပတ်အတွင်းလမ်း၊ မြို့ပတ်အပြင်လမ်း၊ ကူးပြောင်းလမ်း၊ ကားလမ်း/ရထားလမ်း၊ အောက်မှဖြတ်သောလမ်း၊ ကားလမ်း/ရထားလမ်း အပေါ်မှဖြတ်သောလမ်း၊ မြေအောက်တွင်တစ်စိတ်တစ်ဒေသဖောက်သည့် လမ်းအပိုင်း၊ ရေအောက်ဥမင်လှိုင်ခေါင်းတည်ဆောက်ခြင်း</p>	<p>-</p>	<p>ISIC 4210, (42103, 42104, 42105, 42101, 42102)</p>
<p>၃</p>	<p>၁၈၀ ပေနှင့်အထက်တံတားများ တည်ဆောက်ခြင်း</p>	<p>-</p>	<p>ISIC 4210 (42102), (42103)</p>

	၄	<p>တံတားဆက်စပ်ပစ္စည်း (PC Strand, PC bar, Anchor, etc.)သံမဏိသံဘောင်၊ ဘေလီသံဘောင်၊ plate girder, steel truss ၊ နှင့် တံတားနှင့် သက်ဆိုင်သောသံကူကွန်ကရစ်၊ ကြိုတင်အားဖြည့်ကွန်ကရစ် အစရှိသည်များထုတ်လုပ်၍ ပြည်တွင်း၌ ဖြန့်ဖြူးခြင်း လုပ်ငန်း</p>	-	ISIC 2395, 24100
	၅	<p>ဧက ၁၀၀ နှင့်အထက်ရှိ မြို့ပြ နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း</p>	-	ISIC 4100, 421, 422, CPC 532, (53290)
	၆	<p>စက်မှုဇုန်များနှင့်ဆက်စပ်သည့် ကြမ်းခင်းဧရိယာ ၅၀,၀၀၀ စတုရန်းမီတာရှိသောလူနေအိမ်ခန်း အဆောက်အဦများနှင့် ပြည်သူ့ အများဝယ်ယူနိုင်စွမ်းရှိသော အိမ်ရာများဆောက်လုပ် ရောင်းချခြင်းလုပ်ငန်း</p>	-	ISIC 4100, 6810
	၇	<p>နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့တို့မှအပ တိုင်းဒေသ ကြီး/ပြည်နယ်မြို့တော်များတွင် မြေ ၄ ဧကနှင့်အထက်ဆောင် ရွက်မည့်မြို့ပြပြန်လည်ဖွံ့ဖြိုး ရေးလုပ်ငန်းများ</p>	-	ISIC 4100, 421, 422, 4290, CPC 532, (53290)

	၈	မြို့သစ်တည်ထောင်ခြင်း လုပ်ငန်း	-	ISIC 410, 421, 422, CPC 5411, 8321
--	---	-----------------------------------	---	---------------------------------------

မှတ်ချက်။(၁) သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ကိုင်တွယ်ကျင့်သုံးသောဥပဒေတွင် ရင်းနှီးမြှုပ်နှံမှုပတ်သက်၍ ကန့်သတ်ချက်များ ပြဋ္ဌာန်းထားပါကယင်းဥပဒေ အတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

(၂) ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း နှင့် ငွေကြေးဆိုင်ရာလုပ်ငန်းများအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၏ ခွင့်ပြုနိုင်သည့် အစီအစဉ်များ အတိုင်း ဆောင်ရွက်ရမည်။

(၃) ပို့ကုန်/သွင်းကုန်လုပ်ငန်းများဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မူဝါဒအတိုင်းသာ ဆောင်ရွက်ရန်ဖြစ် သည်။

၂။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကထုတ်ပြန်ခဲ့သော (၂၁.၃.၂၀၁၆) ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ် (၂၆/၂၀၁၆) ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက် သည်။

(ကျော်ဝင်း)

ဥက္ကဋ္ဌ

လေကြောင်းထိန်းသိမ်းကွပ်ကဲလမ်းညွှန်လုပ်ငန်း

လေကြောင်းထိန်းသိမ်းကွပ်ကဲလမ်းညွှန်လုပ်ငန်းဟုဆိုရာတွင် လေကြောင်းဆိုင်ရာ သတင်း ပြန်ကြားရေးလုပ်ငန်း၊ လေကြောင်းဆိုင်ရာ သတိပေးရေးလုပ်ငန်း၊ လေကြောင်းသွားလာမှုဆိုင် ရာအကြံပေးရေးလုပ်ငန်း၊ လေကြောင်းသွားလာမှုကြီးကြပ်ကွပ်ကဲရေးလုပ်ငန်း (သတ်မှတ် လေကြောင်းပျံသန်းမှုဧရိယာအတွင်း ကြီးကြပ်ကွပ်ကဲမှု၊ လေယာဉ်ကွင်းဆင်းသက်ရန် ချဉ်းကပ်လမ်းတွင် ကြီးကြပ်ကွပ်ကဲမှု၊ လေယာဉ်ကွင်းဝန်းကျင်ပျံသန်းရာတွင် ကြီးကြပ်ကွပ်ကဲ မှု) တို့ပါဝင်သည်။

မြို့ပြလေကြောင်းပညာရပ်များ သင်ကြားလေ့ကျင့်ပေးသည့်လုပ်ငန်း

မြို့ပြလေကြောင်းပညာရပ်များ သင်ကြားလေ့ကျင့်ပေးသည့်လုပ်ငန်းဆိုသည်မှာ လေကြောင်း ကဏ္ဍဆိုင်ရာလုပ်ငန်းများနှင့်သက်ဆိုင်သည့် သင်တန်းအားလုံး အကျုံးဝင်သည်။

လေယာဉ်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း

လေယာဉ်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းသည် လေယာဉ်တစ်စီးကိုဖြစ်စေ၊ ယင်း၏အစိတ်အပိုင်း တစ်ခုကိုဖြစ်စေ၊ ပျံသန်းမှုလုပ်ငန်းမှ နှုတ်သိမ်းထားစဉ်ကာလအတွင်း ပြုပြင်မွမ်းမံသည့် ဆောင်ရွက်မှုများကို ဆိုလိုသည်။ ယင်းလုပ်ငန်းတွင် လေယာဉ်အား အသေးစားစစ်ဆေးပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း မပါဝင်ပါ။

လေဆိပ်ဟိုတယ်လုပ်ငန်း

လေဆိပ်ဟိုတယ်လုပ်ငန်းသည် ဧည့်သည်များအတွက် လေဆိပ်တစ်ခု၏နယ်မြေအတွင်း ဆောင် ရွက်သော အခန်း သို့မဟုတ် နေထိုင်မှုယူနစ်ဆိုင်ရာ လုပ်ငန်းများကိုဆိုသည်။

လေယာဉ်မြေပြင်ဝန်ဆောင်မှုလုပ်ငန်း

လေယာဉ်မြေပြင်ဝန်ဆောင်မှုလုပ်ငန်းတွင် လေယာဉ်ဆိုက်ရောက်/ရပ်နား/ထွက်ခွါချိန်တွင် လေယာဉ်ရပ်နားရာနေရာ၌ မြေပြင်အထောက်အကူပြုလုပ်ငန်း၊ လေကြောင်းခရီးသည်များ

ဆိုက်ရောက်/ထွက်ခွါချိန်တွင် လေဆိပ်၌ ဝန်ဆောင်မှုပေးသည့်လုပ်ငန်း၊ ခရီးသည်များ၏ ဝန်စည်စလှယ်များအား မြေပြင်အထောက်အကူပြုလုပ်ငန်း၊ လေကြောင်းကုန်စည်ကိုင်တွယ်ခြင်းလုပ်ငန်းတို့ အကျုံးဝင်သည်။

လေကြောင်းပို့ဆောင်မှု ရောင်းချခြင်းနှင့် ဈေးကွက်ရှာဖွေခြင်းလုပ်ငန်း

လေကြောင်းပို့ဆောင်မှု ရောင်းချခြင်းနှင့် ဈေးကွက်ရှာဖွေခြင်းလုပ်ငန်းသည် သက်ဆိုင်ရာ လေကြောင်းလိုင်းအနေဖြင့် ၎င်း၏လေကြောင်းပို့ဆောင်ရေးဝန်ဆောင်မှုများကို လွတ်လပ်စွာ ရောင်းချခြင်းနှင့် ဈေးကွက်ရှာဖွေခြင်းပြုလုပ်နိုင်သည့် အခွင့်အလမ်းများကိုဆိုသည်။ ၎င်းတွင် ဈေးကွက်သုတေသနပြုလုပ်ခြင်း၊ ကြော်ငြာခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ပါဝင်သည်။ သို့ရာတွင် လေကြောင်းပို့ဆောင်ရေးဝန်ဆောင်မှုများအတွက် ဈေးနှုန်းသတ်မှတ်ခြင်းနှင့် ယင်းနှင့်သက်ဆိုင်သည့်အခြေအနေသတ်မှတ်ချက်များ မပါဝင်ပါ။

ကွန်ပျူတာကွန်ယက်သုံးစနစ်ဖြင့် လေယာဉ်လက်မှတ်ရောင်းချခြင်းလုပ်ငန်း

ကွန်ပျူတာကွန်ယက်သုံးစနစ်ဖြင့် လေယာဉ်လက်မှတ်ရောင်းချခြင်းလုပ်ငန်းသည် လေကြောင်းလိုင်းများ၏ ခရီးစဉ်များ၊ ထိုင်ခုံနေရာကျန်ရှိမှု၊ လေယာဉ်ခနှုန်းထားနှင့် ယင်းအတွက်စည်းမျဉ်းများပါဝင်သော ကွန်ပျူတာကွန်ယက်သုံးစနစ်ဖြင့် လေယာဉ်လက်မှတ်မှာကြားခြင်းနှင့် လေယာဉ်လက်မှတ်ထုတ်ပေးခြင်းတို့ ပြုလုပ်သည့်လုပ်ငန်းကိုဆိုသည်။

လေကြောင်းဖြင့် ကုန်စည်တင်ပို့ပေးခြင်းလုပ်ငန်း

လေကြောင်းဖြင့် ကုန်စည်တင်ပို့ပေးခြင်းလုပ်ငန်းသည် ကုန်စည်များအား စတင်ထွက်ခွါသည့် နေရာမှ နောက်ဆုံးဆိုက်ရောက်ရမည့်နေရာသို့ လေကြောင်းဖြင့်ပို့ဆောင်မှုကို ကုန်ပို့သူအတွက် ဆောင်ရွက်ပေးသော သို့မဟုတ် ၎င်း၏ကိုယ်စားဆောင်ရွက်သော လေကြောင်းပို့ဆောင်ရေးဆိုင်ရာ ဆောင်ရွက်ချက်၊ အစီအစဉ်နှင့် ယင်းနှင့်သက်ဆိုင်သည့်လုပ်ငန်းများကို ဆိုသည်။

အဆိုပါလုပ်ငန်းတွင် အောက်ပါတို့ပါဝင်သည် -

- လေကြောင်းလိုင်းနှင့်ဆက်သွယ်၍ ကုန်စည်တင်နေရာ ရယူခြင်း

- သွင်းကုန်/ထုတ်ကုန် ဆိုင်ရာစာရွက်စာတမ်းများ ကြိုတင်ပြင်ခြင်း
- အကောက်ခွန်ဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း
- ကုန်စည်များကောက်ယူခြင်းနှင့် ဖြန့်ဖြူးခြင်း
- ကုန်စည်များထုတ်ပိုးခြင်း နှင့် သိုလှောင်ခြင်း
- ကုန်စည်များစုပေါင်းခြင်း နှင့် ဖြန့်ခွဲခြင်း
- ကုန်စည်လက်ခံသည့်နေရာမှ ပေးပို့ရမည့်နေရာသို့ ပေးပို့ခြင်း
- ကုန်စည်များ ကုန်လမ်းဖြင့်ပို့ဆောင်ခြင်း

လေယာဉ်အား အသေးစားစစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း

လေယာဉ်အား အသေးစားစစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းသည် လေယာဉ်များအား ၎င်းတို့၏ အခြေစိုက်လေဆိပ်၌ဖြစ်စေ၊ လမ်းခရီးရှိလေဆိပ်၌ဖြစ်စေ၊ ဆိုက်ရောက်/ထွက်ခွါချိန်မှ (၂၄) နာရီမကျော်လွန်သည့်ကာလအတွင်း လုပ်ရိုးလုပ်စဉ်နှင့် လုပ်ရိုးလုပ်စဉ်မဟုတ်သော စစ်ဆေးပြုပြင်မှုများ လုပ်ဆောင်ပေးသည့် လုပ်ငန်းကိုဆိုသည်။

လေယာဉ်ဆိုက်ရောက်/ရပ်နား/ထွက်ခွါချိန်တွင် လေယာဉ်ရပ်နားရာနေရာ၌ မြေပြင်အထောက်အကူပြုလုပ်ငန်း

လေယာဉ်ဆိုက်ရောက်/ရပ်နား/ထွက်ခွါချိန်တွင် လေယာဉ်ရပ်နားရာနေရာ၌ မြေပြင်အထောက်အကူပြုလုပ်ငန်းသည် လေယာဉ်ဆိုက်ရောက်ချိန်မှ ပြန်လည်ထွက်ခွါချိန်အထိ ရပ်နားထားစဉ် ကာလအတွင်း မြေပြင်အထောက်အကူပြု ပစ္စည်းကိရိယာများအသုံးပြု၍ ဆောင်ရွက်ပေးသော လုပ်ငန်းကိုဆိုသည်။

အဆိုပါလုပ်ငန်းတွင် အောက်ပါတို့ပါဝင်သည် -

- မြေပြင်အထောက်အကူပြု စက်ပစ္စည်းကိရိယာများ (လေယာဉ်တွန်းဆွဲယာဉ်၊ လေအေးပေးစနစ်၊ လေယာဉ်၏ဖိအားသုံးအကူစက်နှိုးစနစ်၊ မြေပြင်ခါတ်အားပေးစနစ်၊ ကုန်စည်တင်ကိရိယာ၊ ကုန်စည်များအစုလိုက် တင်ဆောင်သည့်ကိရိယာ)၊

- လေယာဉ်နှင့်ခရီးသည် ဆိုက်ရောက်/ထွက်ခွါဆောင်အကြား ခရီးသည်နှင့် လေယာဉ် အမှုထမ်းများအား ခရီးသည်တင်ယာဉ်ဖြင့် ပို့ဆောင်ခြင်း၊
- လေဆိပ်မျက်နှာစာတွင် လေယာဉ်နှင့် ခရီးသည်များအား လုံခြုံရေးဆောင်ရွက်ပေးခြင်း၊
- ရေအိမ်နှင့် လေယာဉ်အတွင်းပိုင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊
- လွယ်လင့်တကူသယ်ဆောင်နိုင်သော သောက်သုံးရေ စီစဉ်ပေးခြင်း၊
- စာတိုက်နှင့် ချောစာ စီစဉ်ပေးခြင်း၊
- မြေပြင်အထောက်အကူပြုနှင့် ကုန်စည်များအစုလိုက်တင်ဆောင်သည့် ကိရိယာများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း

လေကြောင်းခရီးသည်များ ဆိုက်ရောက်/ထွက်ခွါ ချိန်တွင်လေဆိပ်၌ ဝန်ဆောင်မှုပေးသည့် လုပ်ငန်း

လေကြောင်းခရီးသည်များ ဆိုက်ရောက်/ထွက်ခွါ ချိန်တွင်လေဆိပ်၌ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းသည် လေကြောင်းလိုင်း၏ လိုအပ်ချက်နှင့်အညီ ခရီးသည်များအား စာရင်းသွင်း (check-in) နေရာမှ လေယာဉ်သို့ ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းကို ဆိုသည်။

ခရီးသည်များ၏ ဝန်စည်စလှယ်များအား မြေပြင်အထောက်အကူပြုလုပ်ငန်း

ခရီးသည်များ၏ ဝန်စည်စလှယ်များအား မြေပြင်အထောက်အကူပြုလုပ်ငန်းဆိုသည်မှာ ခရီးသည်ဆိုက်ရောက်/ထွက်ခွါဆောင်၌ ဆိုက်ရောက်နှင့် ထွက်ခွါမှုများကို ဆောင်ရွက်သည့် လုပ်ငန်းစဉ်ကို ဆိုသည်။

ထွက်ခွါခရီးစဉ်များတွင် အောက်ပါလုပ်ငန်းရပ် (၃) ခုပါဝင်သည် -

- (၁) မြို့တွင်းစာရင်းသွင်းခရီးသည်များက လေဆိပ်နယ်နိမိတ်ပြင်ပ၌ စာရင်းသွင်းခြင်း၊
- (၂) လေဆိပ်ဆိုက်ရောက်/ထွက်ခွါဆောင်၌ စာရင်းသွင်းခြင်း၊
- (၃) စာရင်းသွင်းပြီးခရီးသည်များက ဝန်စည်စလှယ်များကို လေယာဉ်ထွက်ခွါမည့် နေရာ၌ စာရင်းသွင်းခြင်း၊

ဝင်ရောက်ခရီးစဉ်များတွင် အောက်ပါလုပ်ငန်းရပ် (၃) ခုပါဝင်သည်-

- (၁) လေယာဉ်ထံမှ ဝန်စည်စလှယ်များချခြင်း၊
- (၂) လေယာဉ်နှင့် ဝန်စည်စလှယ်ထုတ်ပေးသည့် နေရာအကြား သယ်ပို့ခြင်း၊
- (၃) ဝန်စည်စလှယ်ထုတ်ပေးသည့်ယူနစ်ပေါ်သို့ ဝန်စည်စလှယ်များတင်ပေးခြင်း၊

လေကြောင်းကုန်စည် ကိုင်တွယ်ခြင်းလုပ်ငန်း

လေကြောင်းကုန်စည် ကိုင်တွယ်ခြင်းလုပ်ငန်းသည် လေကြောင်းဖြင့်ပို့ဆောင်သော ကုန်စည်များအတွက် ကုန်လှောင်ရုံနှင့် အထောက်အကူပြုပစ္စည်းများ စီစဉ်ပေးခြင်း၊ ၎င်းတို့အား သွင်းထုတ်/သိုလှောင်ခြင်း၊ လိုအပ်သောစာရွက်စာတမ်းနှင့် အကောက်ခွန်ဆိုင်ရာ ကိစ္စများ ဆောင်ရွက်ပေးခြင်း စသည်တို့ကို လုပ်ဆောင်ပေးသော ဝန်ဆောင်မှုလုပ်ငန်းကို ဆိုသည်။

လေယာဉ်ဆီဖြည့်တင်းပေးခြင်းလုပ်ငန်း

လေယာဉ်ဆီဖြည့်တင်းပေးခြင်းလုပ်ငန်းသည် လေယာဉ်နှင့် လေဆိပ်ရှိယာဉ်များအတွက် ဆီသိုလှောင်ကန်များ စီမံခန့်ခွဲခြင်း၊ လုပ်ငန်းလည်ပတ်ခြင်း နှင့် ဆီဖြည့်တင်းပစ္စည်းများဖြန့်ဖြူးခြင်းကို ဆိုသည်။

လေဆိပ်လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း

လေဆိပ်လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွင် အောက်ပါလုပ်ငန်းရပ်များပါဝင်သည် -

- လေဆိပ်လုံခြုံရေးဆိုင်ရာအတိုင်ပင်ခံလုပ်ငန်း၊
- လေဆိပ်ဝင်ထွက်ခွင့် ထိန်းချုပ်ခြင်းလုပ်ငန်း၊
- လေဆိပ်၏ Landside နှင့် Airside တွင် လုံခြုံရေးအစောင့်နှင့် လှည့်ကင်းဆောင်ရွက်မှုဆိုင်ရာလုပ်ငန်း၊
- လေဆိပ်၏ စစ်ဆေးရှာဖွေရေးနေရာတွင် စစ်ဆေးရှာဖွေသည့်လုပ်ငန်း၊
- လေယာဉ်အား လုံခြုံရေးဆိုင်ရာ စစ်ဆေးရှာဖွေခြင်းနှင့် စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်း၊
- လေယာဉ်တင်ကုန်စည်နှင့် ချောစာစစ်ဆေးရှာဖွေသည့်လုပ်ငန်း၊

- လေဆိပ်ရှိ မော်တော်ယာဉ်ရပ်နားနေရာ ထိန်းချုပ်ခြင်းလုပ်ငန်း၊
- လေကြောင်းလုံခြုံရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း၊
- လေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်သင်တန်းပေးခြင်း လုပ်ငန်းများ၊
- လေကြောင်းလုံခြုံရေးအရည်အသွေး ထိန်းချုပ်မှုဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်မှုလုပ်ငန်း၊

ပြည်တွင်းလေကြောင်းပို့ဆောင်ရေးလုပ်ငန်း

ပြည်တွင်းလေကြောင်းပို့ဆောင်ရေးလုပ်ငန်းသည် မြန်မာနိုင်ငံ၏ နယ်နိမိတ်အတွင်း အခကြေးငွေအတွက်ဖြစ်စေ၊ ငှားရမ်းမှုအတွက်ဖြစ်စေ၊ ခရီးသည်/ကုန်စည် သို့မဟုတ်ချောစာများအား ပို့ဆောင်ရန် လေယာဉ်ဖြင့်ဆောင်ရွက်သောလုပ်ငန်းကို ဆိုသည်။

နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးလုပ်ငန်း

နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးလုပ်ငန်းသည် မြန်မာနိုင်ငံနှင့် အခြားနိုင်ငံတစ်နိုင်ငံအကြား သို့မဟုတ် အခြားနိုင်ငံများအကြား အခကြေးငွေအတွက်ဖြစ်စေ၊ ငှားရမ်းမှုအတွက်ဖြစ်စေ၊ ခရီးသည်/ကုန်စည် သို့မဟုတ် ချောစာများအား ပို့ဆောင်ရန် လေယာဉ်ဖြင့်ဆောင်ရွက်သောလုပ်ငန်းကို ဆိုသည်။